

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေ*

(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၁၀/၉၈)

ရန်ကုန်မြို့၊ ၁၃၆၀ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်

(၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါ ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -

(က) ထေရဝါဒတက္ကသိုလ် ဆိုသည်မှာ ဤဥပဒေအရ တည်ထောင်သည့် အပြည် ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို ဆိုသည်။

(ခ) သြဝါဒစရိယအဖွဲ့ ဆိုသည်မှာ ထေရဝါဒတက္ကသိုလ်၏ လုပ်ငန်းများနှင့် စပ်လျဉ်း၍ သြဝါဒချီးမြှင့်နိုင်ရန် ဤဥပဒေအရ ဖွဲ့စည်းသည့် အပြည်ပြည်ဆိုင် ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် သြဝါဒစရိယအဖွဲ့ကို ဆိုသည်။

* ပြည်ထောင်စုမြန်မာနိုင်ငံတော်ပြန်တမ်း၊ အပိုင်း ၁၊ အမှတ် ၃၉၊ အတွဲ (၅၁)၊ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်၊ စာမျက်နှာ ၆၂၂။

(ဂ) ကောင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကောင်စီကို ဆိုသည်။

အခန်း (၂)

ထေရဝါဒတက္ကသိုလ် တည်ထောင်ခြင်း

၃။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို ဤဥပဒေစတင်အာဏာ တည်သည့်နေ့မှစ၍ တည်ထောင်လိုက်သည်။

၄။ ထေရဝါဒတက္ကသိုလ်သည် ဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဒီပလိုမာလက်မှတ်၊ အောင်လက် မှတ်နှင့် ထေရဝါဒတက္ကသိုလ်ပညာဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခွင့်ရှိသည်။

၅။ ထေရဝါဒတက္ကသိုလ်သည် ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် ဆောင်ရွက်ခွင့်၊ စဉ်ဆက်မပြတ်ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိစေရမည်။

၆။ ထေရဝါဒတက္ကသိုလ်သည် ယင်း၏လက်အောက်ခံ ထေရဝါဒဗုဒ္ဓသာသနာပြု ကောလိပ်၊ သိပ္ပံ၊ သင်တန်းကျောင်းနှင့် တရားစခန်းများကို လိုအပ်သလို ဖွဲ့စည်းတည်ထောင် နိုင်သည်။

အခန်း (၃)

ထေရဝါဒတက္ကသိုလ်၏ ရည်မှန်းချက်များ

၇။ ထေရဝါဒတက္ကသိုလ်၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

- (က) စစ်မှန်သော ထေရဝါဒဗုဒ္ဓသာသနာတော်ကမ္ဘာတစ်ဝန်းလုံးတွင် ပြန့်ပွားစေ ရန်၊
- (ခ) သင်္ဂါယနာခြောက်တန်တင် ထေရဝါဒပိဋကတ်စာပေများကို မူရင်းအတိုင်း သင်ယူခွင့်ရရှိပြီး လိုက်နာကျင့်သုံးနိုင်စေရန်၊

- (ဂ) အကုသိုလ်ဖြစ်စေမည့် ဒုစရိုက်မှုများကို သိရှိရှောင်ကြဉ်၍ ကုသိုလ်ဖြစ်စေမည့် သုစရိုက်မှုများကို သိရှိဖြည့်ဆည်းကျင့်သုံးနိုင်စေရန်၊
- (ဃ) ကမ္ဘာတစ်ဝန်းလုံးတွင် ဗြဟ္မစိုရ်တရားထွန်းကား၍ ငြိမ်းချမ်းသာယာသည့် လူ့ဘောင်လောကကြီး ဖြစ်လာနိုင်စေရန်၊
- (င) ပရိယတ္တိဆိုင်ရာ ပိဋကတ်စာပေကျမ်းကျင်နွဲ့စပ်၍ ပဋိပတ္တိဆိုင်ရာ အကျင့် သီလပြည့်စုံသော သာသနာပြုပုဂ္ဂိုလ်များ တိုးပွားလာစေရန်။

အခန်း (၄)

ဩဝါဒစရိယအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၈။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဩဝါဒစရိယအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည် -

- | | |
|---|--------------|
| (က) ဥက္ကဋ္ဌ | ဥက္ကဋ္ဌ |
| နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ | |
| (ခ) အကျိုးတော်ဆောင် | ဒုတိယဥက္ကဋ္ဌ |
| နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ | |
| (ဂ) ဒုတိယဥက္ကဋ္ဌ ၆ ပါး | အဖွဲ့ဝင် |
| နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ | |
| (ဃ) နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် | အဖွဲ့ဝင် |
| အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်လည်းဖြစ်သော ဆရာတော် ၃ ပါး | |
| (င) နာယကချုပ် | အဖွဲ့ဝင် |
| နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်မြို့) | |

- (စ) နာယကချုပ် အဖွဲ့ဝင်
နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်
(မန္တလေးမြို့)
- (ဆ) အဓိပတိ အဖွဲ့ဝင်
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်းမြို့)
- (ဇ) ပါမောက္ခချုပ် အဖွဲ့ဝင်
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်းမြို့)
- (ဈ) သာသနာရေးဝန်ကြီးဌာနက တာဝန် အဖွဲ့ဝင်
ပေးအပ်သော ဆရာတော် ၄ ပါး
- (ည) သာသနာရေးဝန်ကြီးဌာနက တာဝန် အတွင်းရေးမှူး
ပေးအပ်သော ဆရာတော်
- (ဋ) သာသနာရေးဝန်ကြီးဌာနက တာဝန် တွဲဖက်
ပေးအပ်သော ဆရာတော် အတွင်းရေးမှူး

- ၉။ သြဝါဒါစရိယအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် -
- (က) ထေရဝါဒတက္ကသိုလ် ပညာရေးကို ထေရဝါဒပိဋကတ်တော်နှင့်အညီ ဖြစ်စေရန် ကြပ်မတ်၍ သြဝါဒချီးမြှင့်ခြင်း၊
 - (ခ) ထေရဝါဒတက္ကသိုလ်၏ ပညာသင်ကြားပို့ချသူများ ကမ္ဘာ့အဆင့်မီ တိုးတက်လာစေရန် သြဝါဒချီးမြှင့်ခြင်း၊
 - (ဂ) ကောင်စီအား လိုအပ်သည့် သြဝါဒချီးမြှင့်ခြင်း။
- ၁၀။ (က) သြဝါဒါစရိယအဖွဲ့၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ထေရဝါဒတက္ကသိုလ်၏ အဓိပတိနှင့် ဒုတိယအဓိပတိတို့ ဖြစ်ကြသည်။
- (ခ) ထေရဝါဒတက္ကသိုလ် အဓိပတိသည် ဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များကို ချီးမြှင့်အပ်နှင်းရမည်။

အခန်း (၅)

ကောင်စီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၁၁။ အစိုးရသည် ထေရဝါဒတက္ကသိုလ်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် -

- (က) ဝန်ကြီး ဥက္ကဋ္ဌ
သာသနာရေးဝန်ကြီးဌာန
- (ခ) ထေရဝါဒတက္ကသိုလ်မှ ပါမောက္ခချုပ် အဖွဲ့ဝင်
ဒုတိယပါမောက္ခချုပ်နှင့် မဟာဌာနမှူးများ
- (ဂ) သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများမှ အဖွဲ့ဝင်
ပုဂ္ဂိုလ်များ
- (ဃ) သာသနာရေးဝန်ကြီးဌာနက တာဝန်ပေးအပ် အဖွဲ့ဝင်
လူပုဂ္ဂိုလ်ပညာရှင်များ
- (င) ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန

၁၂။ အစိုးရသည် လိုအပ်လျှင် ကောင်စီ၏ ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးနိုင်သည်။

၁၃။ အစိုးရဝန်ထမ်းမဟုတ်သော ကောင်စီဝင်သည် ကောင်စီက သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။

၁၄။ ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

- (က) သြဝါဒစရိယအဖွဲ့ထံမှ အခါအားလျော်စွာ သြဝါဒခံယူခြင်း၊
- (ခ) ထေရဝါဒတက္ကသိုလ် ပညာရေးဆိုင်ရာ မူဝါဒချမှတ်ခြင်း၊
- (ဂ) ထေရဝါဒတက္ကသိုလ်၏ ရည်မှန်းချက်များ အကောင်အထည်ဖော်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းများကို သတ်မှတ်ခြင်း၊

- (ဃ) ထေရဝါဒတက္ကသိုလ် ပညာရေးနှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် သတ်မှတ်ခြင်း၊
- (င) ထေရဝါဒတက္ကသိုလ်က အပ်နှင်းမည့် ဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဒီပလိုမာလက်မှတ်၊ အောင်လက်မှတ်နှင့် ထေရဝါဒတက္ကသိုလ် ပညာဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ သတ်မှတ်ခြင်းနှင့် အပ်နှင်းခြင်း၊
- (စ) ထေရဝါဒတက္ကသိုလ်တွင် လက်ခံသင်ကြားမည့် သင်တန်းသားဦးရေ သတ်မှတ်ခြင်း၊
- (ဆ) ထေရဝါဒတက္ကသိုလ်ဝင်ခွင့် အရည်အချင်းသတ်မှတ်ခြင်း၊
- (ဇ) ထေရဝါဒတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်မည့် ဆရာများ၏ အရည်အချင်း သတ်မှတ်ခြင်း၊
- (ဈ) ထေရဝါဒတက္ကသိုလ် စာမေးပွဲများနှင့် စပ်လျဉ်း၍ ညွှန်ကြားခြင်း၊
- (ည) ထေရဝါဒတက္ကသိုလ်၏ ပညာသင်ဆု၊ ပညာရပ်ဆိုင်ရာ ထူးချွန်ဆုများကို သတ်မှတ်ခြင်း၊
- (ဋ) ထေရဝါဒတက္ကသိုလ်၏ စီမံခန့်ခွဲရေးလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲခြင်း၊
- (ဌ) ထေရဝါဒတက္ကသိုလ်အတွက် လိုအပ်သော ဝန်ထမ်းဖွဲ့စည်းပုံကို သတ်မှတ်ခြင်းနှင့် လိုအပ်သော အရာထမ်းများကို ခန့်ထားခြင်း၊
- (ဍ) ထေရဝါဒတက္ကသိုလ် ပါမောက္ခချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ခြင်း၊
- (ဎ) လက်အောက်ခံ ထေရဝါဒဗုဒ္ဓသာသနာပြု ကောလိပ်၊ သိပ္ပံ၊ သင်တန်းကျောင်းနှင့် တရားစခန်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊
- (ဏ) လိုအပ်သော ကျွမ်းကျင်မှုအကူအညီနှင့် အခြားအကူအညီများကို အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များထံမှ ရယူခြင်း။

အခန်း (၆)

ပညာရေးအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းခြင်း

၁၅။ ထေရဝါဒတက္ကသိုလ်၏ ပညာသင်ကြားရေးလုပ်ငန်းနှင့် စီမံခန့်ခွဲရေးလုပ်ငန်း တာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကောင်စီသည် အောက်ပါအဖွဲ့များကို သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် -

(က) ထေရဝါဒတက္ကသိုလ် ပညာရေးအဖွဲ့၊

(ခ) ထေရဝါဒတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့။

၁၆။ ကောင်စီသည် ထေရဝါဒတက္ကသိုလ် ပညာရေးအဖွဲ့နှင့် ထေရဝါဒတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့တို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။

၁၇။ ထေရဝါဒတက္ကသိုလ် ပညာရေးအဖွဲ့နှင့် ထေရဝါဒတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့များ တွင် ပါဝင်သော အစိုးရဝန်ထမ်းမဟုတ်သည့် အဖွဲ့ဝင်သည် ကောင်စီက သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။

အခန်း (၇)

ဘဏ္ဍာရေး

၁၈။ ထေရဝါဒတက္ကသိုလ်၏ ကုန်ကျစရိတ်များကို နိုင်ငံတော်၏ ဘဏ္ဍာငွေမှ ကျခံသုံးစွဲရမည်။

၁၉။ ထေရဝါဒတက္ကသိုလ်သည် ပြည်တွင်း၊ ပြည်ပ အလှူရှင်များထံမှ အလှူငွေများ၊ ပစ္စည်းများနှင့် အခြားအကူအညီများကို လက်ခံနိုင်သည်။

၂၀။ ထေရဝါဒတက္ကသိုလ်သည် ရငွေနှင့် သုံးငွေများကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လက်ခံခြင်း၊ သုံးစွဲခြင်းနှင့် စာရင်းထိန်းသိမ်းထားရှိခြင်းပြုရမည်။

အခန်း (၈)

အထွေထွေ

၂၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် -

(က) သာသနာရေးဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ကောင်စီနှင့် သာသနာရေးဝန်ကြီးဌာနတို့သည် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

(ပုံ)

သန်းရွှေ

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ